

မာတိကာ

မန္တလေးသော ဗိုလ်ထောက်များ - ၉
စာရေးသူ၏ အမှာစာ - ၁၃
မောင်ဝံသ၏ အမှာစာ - ၁၅

- ၁။ ဆီးဟောင်းလားဆိုဆို ကြည့်ကြသေးတာပေါ့ပြောပြော - ၁၉
- ၂။ မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည် - ၂၃
- ၃။ ကျင့်ဝတ်သည်သာ အခရာ - ၂၇
- ၄။ အားလုံး ကိုယ့်အပြစ်မဟုတ်သူများနှင့် အားလုံး ကိုယ့်အပြစ်ဟုတ်သူများ - ၃၀
- ၅။ ဘယ်လိုလည်မှာလဲ ဘယ်လို လည်သင့်သလဲ - ၃၅
- ၆။ တန်းစိတ်တာ ဂုဏ်ယူပါ - ၃၉
- ၇။ တစ်နပ်စားနှင့် တစ်သက်စား - ၄၃
- ၈။ ကဏန်းနှင့်တူသော လူများ - ၄၉
- ၉။ အများ၏အလုပ်သည် ဘယ်သူ့အလုပ်မှ မဟုတ်ဘူးလား အများ၏နေရာသည် ဘယ်သူ့နေရာမှ မဟုတ်ဘူးလား - ၅၃
- ၁၀။ ပြောသည့်အတိုင်းလုပ်၊ ပြောသည့်အတိုင်းပြီး - ၅၇
- ၁၁။ တယ်လီဖုန်း အက်တိကက် - ၆၁
- ၁၂။ သူများတွေလုပ်တိုင်း လိုက်လုပ်ဖို့ လိုသလား - ၆၅
- ၁၃။ လောဘကို အသုံးချသူများနှင့် လောဘကြောင့် အသုံးချခံရသူများ - ၆၉
- ၁၄။ ငန်းကို ငိုက်ခွဲကြသူများ - ၇၃
- ၁၅။ စီးပွားသန့်သန့် လိပ်ပြာသန့်သန့် - ၇၇
- ၁၆။ ပြန်လည်းပြောပါ နားလည်းထောင်ပါ - ၈၁

- ၁၇။ နောက်ကျမှဆိုလျှင် နောက်ကျတက်သည် - ၈၅
- ၁၈။ နိဂုံးတံဘက်ခံ - ၈၉
- ၁၉။ ရလဒ်ကို ပြုလုပ်ကြသူများ - ၉၃
- ၂၀။ ဆူနေသောဖားနှင့် မမြင်ရသည့်မျက်ခွေး - ၉၇
- ၂၁။ ဖြစ်ချင်တာကို သိပါ ဖြစ်အောင်လုပ်ပါ - ၁၀၁
- ၂၂။ ရှင်ကလေးလည်းပေးလျှောက် ပျားကလေးလည်းပေးစွဲ - ၁၀၅
- ၂၃။ ထိုးထွင်းသိသာ မြင်စေမည်လား လျှို့လျှို့ဝှက်ဝှက် ထားမလား - ၁၀၉
- ၂၄။ ခေါင်းအေးအေးထားပါ ပြီးတော့ စိတ်ကလေးနည်းနည်းပူပါ - ၁၁၃
- ၂၅။ ရမ္မက်စိတ်နှင့် အလုပ်လုပ်ပါ - ၁၁၇
- ၂၆။ အရည်အချင်းသည် ပထမ အခွင့်အရေးသည် ဒုတိယ - ၁၂၁
- ၂၇။ မန်နေဂျာသည် အခရာ - ၁၂၅
- ၂၈။ အချက်အလက်ကို အခြေခံ စိတ်ခံစားမှုကို မေ့ထား - ၁၂၉
- ၂၉။ ရပါတယ် - ဟုတ်ကဲ့၊ ရပါတယ် - ဟင့်အင်း - ၁၃၃
- ၃၀။ ညောင်ဦးကမ်းပါးနှင့် စက်တင်ဘာ(၁၁)ဝေါထရိုက်စင်တာ
- ၃၁။ အပြောမဟုတ် အလုပ်နှင့်သက်သေပြရမည့် ဖော်ရွှင်ဖွယ်ရာ မင်္ဂလာနှစ်သစ်
- ၃၂။ ကောင်းတာတွေ ရွေးသယ်၊ မကောင်းတာတွေ ဘေးဖယ်
- ၃၃။ ဘတ်စ်ကား ဒရိုင်ဘာ၊ စပယ်ယာနှင့် ခရီးသွားများ၏ မဲပြာပုဆိုး ပြဿနာများကို အဖြေရှာကြည့်ခြင်း
- ၃၄။ ညဗာတစ်ပွဲ၊ ကားကောင်းတစ်စီးနှင့် ကွန်ပျူတာကလေး တစ်လုံးအကြောင်း
- ၃၅။ ခင်မောင်ရင်၊ ကျော်ဆွေနှင့် ဇော်ဝမ်း ပြီးတော့ . . . ရာဇာနေဝင်း
- ၃၆။ နှစ်သစ်မှာ ကတိလေးချက်ကို သတိရကြည့်ကြပါ
- ၃၇။ နာမည် လုပ်ကြံကြသူများ
- ၃၈။ လုပ်သင့်တာတွေ၊ လုပ်ချင်တာတွေ
- ၃၉။ သားရွှေတိုး ထမ်းစေချင်သည်လား၊ အလွယ်ကလေး၊ အနီးကလေး

- ၄၀။ အပြောကောင်းသူများ၊ အကောင်းပြောသူများ - ၁၇၉
- ၄၁။ ဆင်ခြေပေးတတ်သူများ - ၁၈၃
- ၄၂။ အတုလိုက်သူများ၊ အတုကြိုက်သူများ - ၁၈၇
- ၄၃။ ဂီတလှလင်ဆရာ၊ မာန်သီချင်းနှင့် အကောင်းဆုံးသက်သေများ - ၁၉၁
- ၄၄။ မှတ်တတ်တာလား၊ တွေးတတ်တာလား - ၁၉၅
- ၄၅။ ခြိမ်းခြောက်ခြင်းနှင့် စိန်ခေါ်ခြင်း - ၁၉၉
- ၄၆။ ဘဝကားမောင်းခြင်း(၁) ရှေ့မှာ ကျေမလား၊ ဘရိတ်နင်းထား - ၂၀၃
- ၄၇။ ဘဝကားမောင်းခြင်း(၂) ရွှေတည်တည် ကြည့် - ၂၀၇
- ၄၈။ ဣတ်ချင်နှင့်တူသောလူ၊ အမှိုက်နှင့်တူသောလူ - ၂၁၁
- ၄၉။ စိတ်ချမ်းသာစွာ ညစဉ် အိပ်ခက်ရပါလိမ့် - ၂၁၅
- ၅၀။ ချိုမိုင်ပိုင်ကို သတိရကြသလား - ၂၁၉
- ၅၁။ ခွင့်လွှတ်ခြင်း - ၂၂၃
- ၅၂။ စက်ဘီး မြန်နင်းကြပါစို့ - ၂၂၇
- ၅၃။ အမှိုက် - ၂၃၁
- ၅၄။ အပေါင်းအမြင်၊ အနုတ်အမြင် - ၂၃၅
- ၅၅။ ချောတိုင်တက်နေကြသူများ - ၂၃၉
- ၅၆။ မိမိကိုယ်မိမိ ဝေဖန်ခြင်း(၁) ဦးထုပ်အဖြူ ပျောက်ဆုံးခြင်း - ၂၄၃
- ၅၇။ မိမိကိုယ်မိမိ ဝေဖန်ခြင်း(၂) ဦးထုပ်အနက် ဝှက်ထားခြင်း - ၂၄၇
- ၅၈။ မိမိကိုယ်မိမိ ဝေဖန်ခြင်း(၃) ယုံကြည်သူလား၊ အထင်ကြီးသူလား၊ ဝေဝေဝါးဝါး - ၂၅၁
- ၅၉။ သံသယမြဲခြင်းများ ကင်းကြစေ - ၂၅၅
- ၆၀။ စဉ်းစားလို့ ကောင်းတုန်းပဲလား - ၂၅၉
- ၆၁။ သူ့အတွက် မင်္ဂလာ၊ ကိုယ့်အတွက် မင်္ဂလာ - ၂၆၃
- ၆၂။ သင်္ကြန်၊ သင်္ကြန်၊ ခေတ်ပြောင်းကြိုမည့် သင်္ကြန် - ၂၆၇
- ၆၃။ အမုန်းခံရသူများ - ၂၇၁

- ၆၄။ မလုပ်၊ မရှုပ်၊ ပြုတ် - ၂၇၅
- ၆၅။ နိုး . . .၊ အ . . . - ၂၇၉
- ၆၆။ ပန်းဝင်စောဖို့သည်သာ - ၂၈၃
- ၆၇။ အရေးကြီးသလား၊ အလွန်လိုသလား၊ အထိမခံ ရွှေပန်းကန်လား - ၂၈၇
- ၆၈။ အခက်အခဲစိမ်းလား၊ အခက်အခဲရင်းလား - ၂၉၁
- ၆၉။ (၁)ပြုံးပါ၊ (၂) ပြုံးပါ၊ (၃) ပြုံးပါ - ၂၉၅
- ၇၀။ မျှော်မှန်းပါ၊ ပြီးမှ မျှော်လင့်ပါ - ၂၉၉
- ၇၁။ စေတနာသည် ကံကိုဖန်တီး၏ - ၃၀၅
- ၇၂။ အလွဲသုံးစား - ၃၀၉
- ၇၃။ အလုပ်ကို ပျော်သလား၊ အလုပ်မှာ ပျော်သလား - ၃၁၅
- ၇၄။ အလုပ်ကျင့်ဝတ်၊ လူမှုကျင့်ဝတ် - ၃၁၉
- ၇၅။ ဆန္ဒဇောက များ စိတ်မရွည်ဘူးလား - ၃၂၅
- ၇၆။ ပရော်ဖက်ရှင်နယ် - ၃၃၁
- ၇၇။ အောင်မြင်စိတ်ဝင်ကျော် နင်းထားသူများ - ၃၃၅
- ၇၈။ (၁) မျက်နှာလွှဲ၊ (၂) ဟားတိုက်၊ (၃) တိုက်ခိုက်၊ (၄) အောင်မြင် - ၃၃၉
- ၇၉။ မလိုင်အပြည့်ပါသော အောင်မြင်မှုများ - ၃၄၃
- ၈၀။ ဖိုက်ကယ်လ်မေးလို အပြစ်ပေးဖို့သာကောင်း - ၃၄၉
- ၈၁။ ဘောလုံးပွဲကရသော စိတ်ကလေး - ၃၅၃
- ၈၂။ ဘဝမြင့်ခြင်း ဘဝမြင့်ခြင်း - ၃၅၉
- ၈၃။ တိုင်စီယူနှင့် တိုဂိုက တရားပြလိုက်ခြင်း - ၃၆၅
- ၈၄။ အင်္ဂါဂြိုဟ်ကို လက်ညှိုးထိုးချင်ကြသလား - ၃၆၉
- ၈၅။ အဆိပ်သင့်သူများ - ၃၇၂
- ၈၆။ အိုးရွံ့သည်လည်း မကောင်း၊ စလောင်းရွံ့သည်လည်း မကောင်း - ၃၇၇
- ၈၉။ ကိုယ်နှင့်ကိုယ်သာ တူသင့်စွာ - ၃၈၁